

ပိုးသတ်ဆေးမှတ်ပုံတင်ရန် သို့မဟုတ် ပြင်ဆင်မှတ်ပုံတင်ရန်လျှောက်လွှာ

ရက်စွဲ-----

သို့

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့

၁။ လျှောက်ထားသူ၏ အမည်နှင့်လိပ်စာ-----

-

၂။ နိုင်ငံသားစိစစ်ရေးကတ်ပြား/အမျိုးသားမှတ်ပုံတင်/ နိုင်ငံခြားသား မှတ်ပုံတင်အမှတ်-----

၃။ လျှောက်ထားသည့် မှတ်ပုံတင်အမျိုးအစား-----

-

၄။ ပိုးသတ်ဆေးကုန်သွယ်မှုအမည်-----

-

၅။ ပါဝင်သည့် အဆိပ်ရှိပစ္စည်းအမည်နှင့် ပြင်းအား၊ ဖော်စပ်သည့်ပုံစံ

-

၆။ ထုတ်လုပ်သူ/ဖော်စပ်သူ၏အမည်နှင့်လိပ်စာ-----

--

၇။ တင်သွင်း/ဖြန့်ဖြူးရန်အဆိုပြုသည့် ပုဂ္ဂိုလ်/ အဖွဲ့အစည်း၏ အမည်နှင့်လိပ်စာ-----

၈။ ထုပ်ပိုး/ ထည့်သွင်းသည့် ပစ္စည်းအမျိုးအစားနှင့်အရွယ်အစား-----

၉။ လျှောက်လွှာနှင့်အတူမပျက်မကွက်ပူးတွဲတင်ပြရန်လိုအပ်သည့် အချက်များ-

(က) ပိုးသတ်ဆေးနှင့်ပတ်သက်သည့် အချက်အလက်များစာတမ်းမိတ္တူ(၃)စုံ၊

(ခ) အသုံးပြုရန် အဆိုပြုတင်ပြသည့် တံဆိပ်(အညွှန်းစာ)(၃)စုံ(မြန်မာဘာသာပြန်ဆိုချက် ဖြင့်)

(ဂ) အဆိပ်ရှိပစ္စည်းပါဝင်မှု တိကျစွာဖော်ပြထားသည့် ပိုးသတ်ဆေး(၁)ဂရမ် (၂) ပုလင်း၊

(ဃ) အဆိပ်ရှိပစ္စည်း တစ်မျိုးထက် ပိုမိုပါဝင်လျှင် ပါဝင်သည့် ပိုးသတ်ဆေးအမျိုးအစားပေါ် မူတည်၍ ဖော်ပြသည့် စံပိုးသတ်ဆေးများအား သီးခြားစီပေးပို့ရန်၊

(င) စက်ရုံထုတ်အဆင့်အဆိပ်ရှိ ပစ္စည်းအပြင်းတွင် ပါဝင်သည့် အဆိပ်အတောက်ဖြစ်နိုင် သောမသန်သည့်ပစ္စည်းများ သို့မဟုတ် အစွမ်းမဲ့ပစ္စည်းများ (ယာယီ/အပြည့်အဝ မှတ်ပုံ တင်ခွင့်လျှောက်ထားရာတွင်)အား တိုင်းတာစစ်ဆေးရန်အတွက် ယင်းတို့၏စံနမူနာ(၀.၅) ဂရမ်၊

(စ) စက်ရုံထုတ် အဆိပ်ရှိပစ္စည်းအပြင်း(များ) (၂၅) ဂရမ်၊

(ဆ) ပိုးသတ်ဆေး အရည်အသွေးစစ်ဆေးရန်နှင့် ဓါတ်ကြွင်းစစ်ဆေးရန်အတွက် အသုံးပြု
ရန် ထောက်ခံထားသည့် ဓာတ်ငွေ့သုံးစက်ကိရိယာနှင့် အရည်ဖိအားသုံး
စက်ကိရိယာတို့တွင်

လိုအပ်သည့် ဆံချည်မျှင်ပြွန်ကော်လံများ၊

(ဇ) ပိုးသတ်ဆေးအရည်အသွေးစစ်ဆေးရန်နှင့် ဓာတ်ကြွင်းလေ့လာရေး
စမ်းသပ်ကွက်များ ပြုလုပ်ရန်လုံလောက်သည့် ပမာဏရှိသည့်

ဖော်စပ်ပြီးပိုးသတ်ဆေး(တင်သွင်းသည့် ပမာဏ

ကိုဖော်ပြရန်)

၁၀။ အထက်ဖော်ပြထားသည့် အချက်အလက်များသည် ပြည့်စုံမှန်ကန်ပါကြောင်း ဝန်ခံကတိ
ပြုပါသည်။

လျှောက်ထားသူလက်မှတ်
ပုံစံ(၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့

ပိုးသတ်ဆေးမှတ်ပုံတင် သို့မဟုတ် ပြင်ဆင်မှတ်ပုံတင်လက်မှတ်

ရက်စွဲ-----

-

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့သည်-----
ကုမ္ပဏီမှထုတ်လုပ်သော အောက်ဖော်ပြပါ ပိုးသတ်ဆေးများကိုယှဉ်တွဲပါ
ပိုးသတ်ဆေးအမျိုး

အစားအလိုက် မှတ်ပုံတင်ခွင့်ပြုလိုက်သည်။

၂။ ထုတ်လုပ်သည့်ကုမ္ပဏီအမည်-----

၃။ ပိုးသတ်ဆေး၏ မှတ်ပုံတင်ထားသောအမည်-----

- ၄။ ပါဝင်သည့် အဆိပ်ရှိပစ္စည်း(များ)အမည်နှင့်ပြင်းအား-----

- ၅။ သုံးစွဲခွင့်လက်မှတ်အမျိုးအစား-----

- ၆။ မှတ်ပုံတင်အမှတ်-----

- ၇။ သက်တမ်းကုန်ဆုံးမည့်နေ့ရက်-----

စည်းကမ်းချက်များ

- (က) တင်သွင်းလာမည့် မည်သည့်ပိုးသတ်ဆေးကိုမဆို ပိုးသတ်ဆေးတင်သွင်းခွင့် ထောက်ခံချက် ရယူ ဆောင်ရွက်ရမည်။
- (ခ) မှတ်ပုံတင်သက်တမ်းမကုန်ဆုံးမီ သက်တမ်းတိုးရန်နှင့် နောက်ကျပါက သတ်မှတ်သည့်ဒဏ်ကြေးကို ပေးဆောင်ရမည်။ ဖလကျော်လွန်ပါက မှတ်ပုံတင်ဖျက်သိမ်းခြင်းခံရမည်။

မှတ်ချက်

- (က) ဤမှတ်ပုံတင်လက်မှတ် ရရှိသူသည် ပိုးသတ်ဆေးအား ထိရောက်စွာနှင့် အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေးနှင့်ပတ်သက်၍ ထပ်မံသိရှိလာသော အချက်အလက်များအား တင်ပြရန် တာဝန်ရှိသည်။
- (ခ) စမ်းသပ်သုံးစွဲခွင့် မှတ်ပုံတင်အမျိုးအစားသည် မှတ်ပုံတင်အဖွဲ့က နယ်မြေအတွင်း ပိုးသတ်ဆေး၏ ထိရောက်မှုကိုလည်းကောင်း၊ စိုက်ပျိုးစနစ်နှင့်သင့်လျော်သည့် သုံးစွဲမှုနည်းလမ်းကိုလည်းကောင်း၊ သတ်မှတ်နိုင်ရန် (၂)နှစ်တာကာလအတွက်စမ်းသပ်သုံးစွဲခွင့်ပြုကြောင်း မှတ်ပုံတင်အဖွဲ့က ထုတ်ပေးသော မှတ်ပုံတင်အမျိုးအစားဖြစ်ပါသည်။

ရုံးတံဆိပ်

အတွင်းရေးမှူး
 ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့

ပိုးသတ်ဆေးမှတ်ပုံတင်ရန်လိုအပ်မည့် အထောက်အထားများ

- (၁) သတ်မှတ်ထားသော လျှောက်လွှာ
- (၂) ပိုးသတ်ဆေး နှင့် ပတ်သက်သည့် နည်းပညာဆိုင်ရာအချက် အလက်များနှင့်အတူ အင်္ဂလိပ်/မြန်မာနှစ်ဘာသာဖြင့် ပြန်ဆိုထားသည့် အညွှန်းစာ
- (၃) အရည်အသွေးစစ်ဆေးရန် ပိုးသတ်ဆေးနမူနာနှင့်အတူ ပူးတွဲပေးပို့ရမည့်အချက် အလက်များ -
 - (က) ဖော်စပ်ပြီး ပိုးသတ်ဆေးနမူနာ ၂၅၀ စီစီ (သို့) ၂၅၀ ဂရမ်
 - (ခ) Analytical Standard စံ ပိုးသတ်ဆေး (2x1 gm) ပေးပို့ရမည်၊ Active Ingredient တစ်ခုထက်ပိုပါက သီးခြားတစ်ခုခြင်းစီ ပေးပို့ရန်၊ Certificate of Analysis (Chromatograph) ပူးတွဲတင်ပြရန်၊
 - (ဂ) ပိုးသတ်ဆေးအရည်အသွေးခါတ်ခွဲစစ်ဆေးရာတွင် အသုံးပြုသည့် Gas Chromatograph (GC) HPLC Column များ။

ပိုးသတ်ဆေးမှတ်ပုံတင်လုပ်ငန်းအဆင့်ဆင့်

ပြည်ပနိုင်ငံကုမ္ပဏီများမှ တောင်သူများစိုက်ခင်းတွင် အသုံးပြုသော ပိုးသတ်ဆေးများ၊ သိုလှောင်သီးနှံများတွင် အသုံးပြုသော ပိုးသတ်ဆေးများနှင့် အိမ်တွင်းသုံး ပိုးသတ်ဆေးများ အားမြန်မာနိုင်ငံအတွင်းသို့ တင်သွင်းရောင်းချလိုပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့တွင် မှတ်ပုံတင်လျှောက်ထားရပါမည်။

၁။ ပိုးသတ်ဆေးနမူနာတစ်မျိုးအတွက် ခါတ်ခွဲစစ်ဆေးခငွေ ၃၀၀၀၀၀/- (ကျပ်သုံးသိန်းတိတိ) ကို နေပြည်တော် မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်စာရင်းအမှတ် MD-013156 သို့ ပေးသွင်းရသည်။

၂။ ခါတ်ခွဲစစ်ဆေးခငွေသွင်းချလံ၊ ပိုးသတ်ဆေးနမူနာနှင့်အတူ ပူးတွဲပေးပို့ရမည့်အချက်များ ပြည့်စုံပါက ပိုးသတ်ဆေးခါတ်ခွဲခန်းမှ Sample Complete Receipt ထုတ်ပေးပါသည်။

၃။ ပိုးသတ်ဆေး မှတ်ပုံတင်လျှောက်လွှာ၊ ငွေသွင်းချလံတို့နှင့်အတူ နည်းပညာဆိုင်ရာအချက် အလက်များ (Dossier) ကို ဆက်လက် ပေးပို့ရပါသည်။

၄။ Dossier နှင့် Sample များပြည့်စုံစွာ ရရှိပြီးမှသာ Registration Application Receipt ထုတ်ပေးပါသည်။

၅။ ဓါတ်ခွဲစစ်ဆေးခငွေသွင်းပြီးသော်လည်း Sample နှင့် Dossier တွင် ဖော်ပြထားသည့် အချက်အလက်များပြည့်စုံမှုမရှိလျှင် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်မှ လုံးဝပယ်ဖျက်မည် ဖြစ်ပါသည်။

၆။ Registration Application Receipt ရရှိပြီးပါက ပိုးသတ်ဆေး နမူနာကို ပိုးသတ်ဆေး ဓါတ်ခွဲခန်းမှ အရည်အသွေးစစ်ဆေးပါသည်။

၇။ ပိုးသတ်ဆေးနှင့်ပတ်သက်သော
နည်းပညာအချက်အလက်များကိုသီးနှံကာကွယ်ရေးဌာန ခွဲ၊
နည်းပညာကော်မတီဝင်များ မှစစ်ဆေးပါသည်။

၈။ ပိုးသတ်ဆေးဓါတ်ခွဲခန်းမှ အရည်အသွေးစစ်ဆေးမှုရလဒ်နှင့် နည်းပညာအချက်အလက် များစိစစ်ထောက်ခံချက်များနှင့်အတူ နည်းပညာကော်မတီအစည်းအဝေး၊
ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့အစည်းအဝေးများသို့ တင်ပြပါသည်။

၉။ မှတ်ပုံတင်အဖွဲ့အစည်းအဝေးမှ ဆုံးဖြတ်အတည်ပြုပြီး မှတ်ပုံတင်ခွင့်ပြုသော ပိုးသတ် ဆေးများကို မှတ်ပုံတင်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ပိုးသတ်ဆေး မှတ်ပုံတင်ကြေးနှုန်းထားများကို ပေးသွင်းရပါသည်။

၁၀။ မှတ်ပုံတင်ကြေးပေးသွင်းပြီးကြောင်း အထောက်အထားရရှိပါက မှတ်ပုံတင်လက်မှတ် ထုတ်ပေးပါသည်။

၁၁။ ကုမ္ပဏီများသည် မှတ်ပုံတင်လက်မှတ်ရရှိပြီးမှသာ ပိုးသတ်ဆေးတင်သွင်းခွင့် ထောက် ခံချက် (Import Endorsement) ကိုထပ်မံလျှောက်ထားရပါသည်။